

# News Release

FOR IMMEDIATE RELEASE

**ဆက်သွယ်ရန်**

Singapore: Vanessa Ng  
Hitachi Asia Ltd.  
+65-6231-2434  
vng@has.hitachi.com.sg

**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Distribution Transformer အလုံးရေ ၅,၄၀၀ ခန့်အတွက် အမှာစာကို ဟီတာချီစီးလျှပ်စစ်က လက်ခံရရှိခဲ့ခြင်း**



ဟီတာချီစီးလျှပ်စစ်မှ ထုတ်လုပ်သော Distribution Transformer

**ရန်ကုန်၊ စက်တင်ဘာ ၂၈, ၂၀၁၇ ---** ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (“မြန်မာနိုင်ငံ”) အတွင်းရှိ Hitachi Industrial Equipment Systems Co., Ltd. (“HIES, President and Director: Yutaka Araya”) ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော Hitachi Soe Electric & Machinery Co., Ltd. (“ဟီတာချီစီးလျှပ်စစ်”) သည် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အတွက် Distribution Transformer အလုံးရေ ၅,၄၀၀ ခန့် ပေးပို့ရန် အမှာစာများ လက်ခံရရှိခဲ့ပါသည်။ အမှာစာများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၅) သန်းနှင့် ညီမျှပါသည်။

လွန်ခဲ့သောနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်သည် လျင်မြန်စွာ တိုးတက်လာလျက်ရှိပါသည်။ ထို့ကြောင့် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စွမ်းအင်အခြေခံ အဆောက်အအုံများတည်ဆောက်ရေးသည် ယခုအခါ အဓိကကိစ္စရပ်တစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံအစိုးရသည် လျှပ်စစ်စွမ်းအား ပေးဝေနိုင်မှုအချိုးအစားကို ယခုလက်ရှိအခြေအနေ ၃၇% (၂၀၁၆ ခုနှစ်) မှ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀% အထိ တိုးမြှင့်လာနိုင်ရန်အတွက် ကာလလတ်မှ ကာလရှည်အထိ ရည်မှန်းချက်များ ထားရှိပါသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် တစ်စိတ်တဒေသအဖြစ် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာ့ဘဏ် ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်သော နိုင်ငံအနှံ့ လျှပ်စစ်စွမ်းအားဖြန့်ဝေရေးစနစ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ အိမ်တိုင်းတွင် လျှပ်စစ်ရရှိစေရန်ရည်ရွယ်သည့် Myanmar National Electrification Project (NEP) ကို ဖော်ဆောင်ခဲ့ပါသည်။

ထိုအခြေအနေတွင် NEP ကို အကောင်အထည်ဖော်ရန်အတွက် ပထမဆုံးအကြိမ် ပုံမှန်လေလံခေါ်ယူခဲ့ပြီး ဟီတာချီစီး လျှပ်စစ်သည် Distribution Transformer အလုံးစုံ ၅,၄၀၀ ခန့် ပေးပို့ရန် အမှာစာကို အောင်မြင်စွာရရှိခဲ့ပါသည်။ ဟီတာချီစီးလျှပ်စစ်သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ Distribution Transformer များကို စတင်ပေးပို့မည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ၅၀% ခန့်အထိ လျှပ်စစ်စွမ်းအားတိုးမြှင့်ပေးနိုင်စေမည့် အစီအစဉ်ကို ပြည့်မီ စေရန် ကူညီပေးသွားမည်ဖြစ်ပါသည်။

လာမည့်အနာဂတ်တွင် ဟီတာချီစီးလျှပ်စစ်သည် မြန်မာနိုင်ငံအတွက် တည်ငြိမ်သော လျှပ်စစ်စွမ်းအင်ကို ထောက်ပံ့ပေး နိုင်ရန် Electrical Transformer များကို အဓိကထားလျက် စွမ်းအင်ပို့ဆောင်ခြင်းဆိုင်ရာနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ကိရိယာ များ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း တို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

■ Hitachi Soe Electric & Machinery Co., Ltd. ၏ အချက်အလက်များ

ကုမ္ပဏီအမည်	Hitachi Soe Electric & Machinery Co., Ltd.
ရုံးချုပ်	ရန်ကုန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တည်ထောင်သည့်ခုနှစ်	အောက်တိုဘာ ၂၀၁၅
ရင်းနှီးတန်ဖိုး	အမေရိကန်ဒေါ်လာ ၄၅,၀၀၀,၀၀၀ (ရင်းနှီးမြုပ်နှံမှု အချိုးအစားမှာ Hitachi Group: ၅၁%; စီးလျှပ်စစ် : ၄၉% ဖြစ်ပါသည်။)
ကိုယ်စားလှယ်	အုပ်ချုပ်မှုဒါရိုက်တာ Katsutoshi Inagaki
လုပ်ငန်းဆောင်ရွက်မှုများ	Electrical transformer များ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်း သိမ်းခြင်း
ရောင်းချမှု	ဂျပန်ယန်းငွေ ၁.၈ ဘီလီယံ (၂၀၁၆ ခုနှစ် အချက်အလက်များအရ)
ဝန်ထမ်းဦးရေ	၅၃၀ဦးခန့်

Hitachi Industrial Equipment Systems Co., Ltd. အကြောင်း

Hitachi Industrial Equipment Systems Co.,Ltd. သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရုံးစိုက်ပြီး [Hitachi, Ltd.](http://www.hitachi-ltd.com) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ကာ စက်ရုံသုံးပစ္စည်းနှင့် ကိရိယာများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီသည် မော်တာ၊ စက်ရုံသုံးအလိုလျောက်နှင့် ထိန်းချုပ်ရေးစနစ်များ၊ လေနှင့်ရေအားသုံး စနစ်များ၊ လေဖိအားသုံးစနစ်များ၊ စွမ်းအင်ဖြန့်ဖြူးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစနစ်များနှင့် လုပ်သားအင်အားသက်သာစေသည့် စနစ်များအပါအဝင် စက်မှုထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိပါသည်။ အသေးစိတ်အချက်အလက်များအတွက် <http://www.hitachi-ies.co.jp/english> တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

###